

ပထမအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး

၂၉ ရက်မြောက်နေ့ အစီအစဉ်

[၁၇- ၇ - ၂၀၁၄]

(ကြာသပတေးနေ့)

- ၁။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နေရာယူခြင်း။
- ၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။
- ၃။ အမျိုးသားလွှတ်တော် ၂၉ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။
- ၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်း။
- ၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါမေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -
 - (က) ဦးစောမော်ထွန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ ပြည်တွင်း ပျားရည်စားသုံးမှုမြှင့်တင်ရေးနှင့် ပုဂ္ဂလိက ခေတ်မီပျားမွေးမြူရေးလုပ်ငန်းများ တိုးချဲ့အားပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
 - (ခ) ဗိုလ်မှူးဝင်းသိန်း၊ တပ်မတော်သား ကိုယ်စားလှယ်၏ နိုင်ငံတော်၏ သား/ငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသမျိုးများ သွေးမျိုးနီးစပ်၍ မျိုးရိုးနိမ့်ကျလာသဖြင့် သား/ငါးထုတ်လုပ်မှုကဏ္ဍကို ထိခိုက်စေနိုင်၍ မည်သို့ကုစားဆောင်ရွက်နေသည်နှင့် မျိုးကောင်းမျိုးသန့်များ ရရှိအောင် မည်သို့စီမံဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

- (ဂ) ဗိုလ်မှူးအောင်မြင့်ဟန်၊ တပ်မတော်သား ကိုယ်စားလှယ်၏ အသားစား နွားမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှ မည်သို့မည်ပုံ လုပ်ဆောင်နေသည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊
- (ဃ) ဦးအောင်ကြည်ညွန့်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ မကွေး တိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားသမိုင်းဝင် ဆုတောင်းပြည့် ဘုရားကြီးကျောင်းတိုက် မူလသာသနာ့ ဝတ္ထုကမြေအတွင်း ဆောက်လုပ် ထားခဲ့ပြီး ယခုအခါ အသုံးပြုခြင်း လုံးဝမရှိတော့သည့် ကုန်သွယ်ရေး ဂိုဒေါင်(၂)လုံးအား ဖျက်သိမ်း၍ မူလသာသနာ့ဝတ္ထုကမြေကို ပြန်လည် ပေးအပ်ရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊
- (င) ဦးပေါ်လှလွင်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ချင်းပြည်နယ်တွင် Micro Wave Transmission Tower ဆက်ကြောင်း တည်ဆောက်မှု အခြေအနေကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊
- (စ) ဦးဌေးရယ်၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)၏ ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် WCDMA , CDMA-450 MHz , 800 MHz , GSM တာဝါတိုင် စိုက်ထူပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊
- (ဆ) ဗိုလ်မှူးမောင်မောင်ကြီး၊ တပ်မတော်သား ကိုယ်စားလှယ်၏ ကယားပြည်နယ်၊ ဖားဆောင်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံခြားငွေလဲလှယ် ရောင်းဝယ်ရေး လုပ်ငန်းခွဲတစ်ခု ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း။

၆။ ဦးခက်ထိန်နန်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နေသူများကို ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ရန်နှင့် ငြိမ်းချမ်းရေးကို အောင်မြင်သည်အထိ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ဖြေရှင်း ဆွေးနွေးခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၇။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ သို့မဟုတ် ယင်းက တာဝန် ပေးအပ်သည့်ပုဂ္ဂိုလ်က ယှဉ်ပြိုင်မှု ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားတင်သွင်းခြင်း။

၈။ ယှဉ်ပြိုင်မှု ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း-

- (က) ဦးမန်းကံညွန့်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)
- (ခ) ဦးစံပြည့်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)

၉။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော် ၂၉ ရက်မြောက်နေ့ အစည်းအဝေး ရပ်နားကြောင်း နှင့် ၃၀ ရက်မြောက်နေ့ အစည်းအဝေး ဆက်လက် ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ကြေညာခြင်း။